

မလှသူ (အမည်ရင်း မဟုတ်ပါ။) ၃၁ နှစ် အရွယ်သာ ရှိသေးသော အမျိုးသမီးငယ် ဖြစ်သည်။ သူမ တောင်ငူမှ လာပြီး မြဝတီ မှာ အလုပ် လာလုပ်ခဲ့ တယ်။ သူမ တဖြည်းဖြည်း နေမကောင်း ဖြစ်လာ တယ်။ မောလာတယ်။ ၃ လကြာ ရောင်းဆိုးတယ်။ ဝမ်းသွားတယ်။ အရမ်း အခြေအနေဆိုးမှ မယ်တော်ဆေးခန်း ရောက်ခဲ့ တယ်။ အရမ်းပိန်ပြီး လမ်းတောင် မလျှောက်နိုင်တော့ပါ။ အဲဒီမှာ တီဘီရောဂါ ရှိ မရှိ စစ်ဆေးမှု တွေ လုပ်ပါတယ်။ သလိပ်စစ်ဆေးတော့ တီဘီပိုးတွေ့ ပြီး ရင်ဘတ်ဓာတ်မှန် ရိုက်တာ အဆုတ်တီဘီလို့ အဖြေ တွေ့ ရှိပါ တယ်။ သူမ မှာ တီဘီရောဂါ ရှိနေပါပြီ။ မယ်တော် ဆေးခန်းက တဆင့် သူမ တီဘီရောဂါ ကုသနိုင် ဖို့ SMRUတီဘီဆေးခန်းကို ပြောင်းရွှေ့ လွှဲပေးပါတယ်။ သူမမှာ အဆုတ် တီဘီ တင်မကဘဲ အဆုတ်ပြင်ပ တီဘီရောဂါ ဖြစ်တဲ့ အူလမ်းကြောင်းတီဘီ ဝေဒနာပါ ခံစားနေရလို့ လန့် ချိပြီး ဝမ်းတွေလျှောနေတာပါ။ မှန်ကန်တဲ့ ဆေးကုထုံး၊ ကောင်းမွန်တဲ့ကုသမှု တွေ ရနေတာတောင် အချိန် တော်တော်နဲ့ နေပြန် မကောင်းနိုင်ပါဘူး။ တီဘီက တအားပျံ့ သွားတာ အဆုတ်အနာ အပြင် အူ အစာလမ်းကြောင်း ကျောက်ကပ် တွေပါ ထိကုန်တော့ အရေးပေါ် အခြေအနေ ဖြစ်လာလို့ မဲဆောက် ဆေးရုံ တောင် တစ်ကြိမ် တင်ခဲ့ ရပါသေးတယ်။ တီဘီဆေးခန်း ရောက်စက သူမ ကိုယ်အလေးချိန် ၂၇ ကီလို ပဲရှိတာ တီဘီဆေးသောက်ပြီးချိန် ၁၀ လ အကြာမှာတော့ ကီလို ၄၀ ဖြစ်လာပြီ။ တော်တော်လေး နေကောင်း လို့ အိမ်ပြန်တော့ မှာပါ။

အရင်ကဆို စိတ်ဓာတ် အရမ်းကျတယ်။ ကိုယ့် ကို ကိုယ် ပြန် မကောင်းလာတော့ ဘူးထင်တာ။ မထင်မှတ်ဘဲ ပြန်ကောင်းလာတဲ့ အတွက် ဆေးခန်းကို ကျေးဇူးတင်တယ်။ "တီဘီရောဂါ ခံစားနေရတဲ့ သူတွေ ကိုယ် လိုပဲ ဆက်လက် ဆေးကုသကြပါ။ ကိုယ် လို အဖြစ်ဆိုးမျိုး သူများတွေ မဖြစ်စေချင်ဘူး။ အဲဒါကြောင့် ရောဂါဝေဒနာ သက်သာအောင် ကုကြပါလို့" စိတ်ဓာတ်မကျဖို့၊ ဆေးမှန်မှန် နေ့စဉ် သောက်ဖို့၊ ပြီးဆုံးသည်ထိ ကုသမှု ခံယူကြဖို့ သူမ အားပေးခဲ့ ပါတယ်။

ဒီလိုတစ်ကယ်ဖြစ်ရပ်မှန်ကနေပြီး အားလုံးကို သတင်းပေးချင်တာကတော့ နေမကောင်းဖြစ်ရင် အကြာကြီး အချိန်မခွဲဘဲ နီးစပ်ရာ ကျန်းမာရေးဌာနမှာ တီဘီရို မရှိ စောစော စစ်ဆေးကြည့် ကြပါ။ အရမ်းနောက်ကျမှ သိရရင် ရောဂါကျွမ်းပြီး ပျောက်ကင်းအောင် ကုနိုင်ဖို့ မသေချာပါဘူး။ လူထုထဲမှာ တီဘီရောဂါ ကူးစက်တာ ဖြတ်တောက် နိုင်ဖို့ ဆိုရင် စောစောစစ်၊ စောစောကု ကြရပါမယ်။ တီဘီ ဟာ အဆုတ် တင်မက ခန္ဓာကိုယ်၏ အခြားနေရာတွေပါ ဖြစ် နိုင်တယ်ဆိုတာလည်း သတိချပ်စေချင်ပါတယ်။